

ဓမ္မခန္ဓာ (၉၈) ရှင်းလင်းသော သက်သေ (အလ်-ဘိုင်းယီနားတီ)

ဥာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၀)၊ သုတ်ဒေသနာ (၈)ပါး၊

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-^{၁၀၀}

၁။	<p>لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنْفَكِينَ حَتَّى تَأْتِيَهُمُ الْبَيِّنَةُ ﴿١﴾</p> <p>ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သော သူများနှင့် ရောပြွန်းကိုးကွယ်သူများသည် သူတို့ထံသို့ ရှင်းလင်းသော သက်သေ ပေးရောက်လာသည်ထိ လွတ်မြောက်ကြသည် မဟုတ်ချေ။</p>
၂။	<p>رَسُولٍ مِّنَ اللَّهِ يَتْلُو صُحُفًا مُّطَهَّرَةً ﴿٢﴾</p> <p>ပရမတ်ဘုရားရှင်ထံမှ ဥာဏ်စဉ်တော်ဆောင်သည် သန့်စင်သော ကျမ်းကဏ္ဍများကို ရွတ်ဖတ်ပြုပြီ။</p>
၃။	<p>فِيهَا كُتُبٌ قَيِّمَةٌ ﴿٣﴾</p> <p>ထို၌ မြဲမြံခိုင်မာသော ကျမ်းစာများ ရှိ၏။ ^{၁၀၈၇}</p>
၄။	<p>وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَتْهُمْ الْبَيِّنَةُ ﴿٤﴾</p> <p>ကျမ်းစာ ရရှိသော သူများအတွင်း သူတို့ထံသို့ ရှင်းလင်းသော သက်သေ ရောက်ရှိ မလာမှီထိ ကွဲပြားခဲ့ကြည် မဟုတ်ချေ။</p>
၅။	<p>وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ وَذَلِكَ دِينُ الْقَيِّمَةِ ﴿٥﴾</p> <p>သူတို့အား- ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန်၊ သာသနာရေး၌ သရဏဂုံတည်ရာတွင် အရှင်အား သီးသန့်ဖြစ်စေရန်၊ စိတ်လှေ့ကျင့်မှု မြကြရန်၊ လူမှုဖူလုံကြေး ပေးကြရန်၊ ဤသည်သာ မြဲမြံတည်တံ့သော သာသနာရေး ဖြစ်ကြောင်းကိုသာ စီမံမိန့်ညွှန်၏။</p>
၆။	<p>إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا أُولَئِكَ هُمْ شَرُّ الْبَرِيَّةِ ﴿٦﴾</p> <p>ကေန်ပင် ကျမ်းစာ ဝိုင်းသားများမှာ ဖုံးကွယ်သော သူများနှင့် ရောပြွန်းကိုးကွယ်သူများသည် အပူမီး* ငရဲဘုံထိုအတွင်း၌ ကာလမဲ့* စံစားရလတ္တံ့။ သူတို့သည် အဆိုးဆုံး သက်ရှိများပင်တည်း။</p>
၇။	<p>إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَئِكَ هُمْ خَيْرُ الْبَرِيَّةِ ﴿٧﴾</p> <p>ကေန်ပင် ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသူ၊ ထိုသူတို့သည် အကောင်းဆုံးသော သက်ရှိများပင် ဖြစ်၏။</p>
၈။	<p>جَزَاءُهُمْ عِنْدَ رَبِّهِمْ جَنَّاتٌ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ﴿٨﴾</p>

(၁၀၈၇) ကုရ်အာန်ကျမ်းစာ၌ ပါသော ဓမ္မခန္ဓာခေါ် စုရာဟ် တစ်ခုချင်းစီသည် ကျမ်းတစ်စောင်စီ ဖြစ်ပေသည်။ ထို့ကြောင့် ဤသုတ်တော်တွင် ထို (ကုရ်အာန်) ထဲ၌ ကျမ်းစားများ ရှိသည်ဟု ပြောဆိုထားခြင်း ဖြစ်ပေသည်။ ကုရ်အာန် ကျမ်းတော်နှင့် ကျမ်းတော်အား ဆောင်ကြဉ်းလာသော ကိုယ်တော်မူဟမ္မဒ်သည် ရှင်းလင်းထင်ရှားသော သက်သေ ဖြစ်သည်ဟု ဤ သုတ်တော်များက ဆိုပေသည်။ ကျမ်းတော် မရောက်မှီ အထိ ရှေးကျမ်းရများနှင့် ကျမ်းစာ မရှိသေးသော တိုင်းရင်းသားများသည် ဘဝ၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းညွှန်ဟူ၍ တိတိကျကျ သေသေချာချာ မရှိခဲ့ကြောင်းကို သုတ်တော် (၁) တွင် ပြောဆိုထားပေသည်။

ذَلِكَ لِمَنْ حَشِيَ رَبَّهُ

သူတို့အတွက် ဆုလဒ်မှာကား ကံကြမ္မာရှင်၏ ထံပါး၌ ရှိ၍၊ အောက်ခင်း၌ စိမ့်စမ်းရေသွင် စီးဆင်းနေသော တည်မြဲသည့် ဥယျာဉ်ဘုံပင် ဖြစ်၏။ ထို၌ ထာဝရ ကာလမဲ့ စံစားရလတ္တံ့။ ပရမတ်ဘုရားရှင်သည် သူတို့အား ကျေနပ်နှစ်သက်တော်မူ၏။ သူတို့ကလည်း ၎င်းနှင့် စပ်လျဉ်း၍^{၁၁၈၈} ကျေနပ်နှစ်သက်မှု ရှိ၏။ ယင်းသည် ကံကြမ္မာရှင်အား ကြောက်ရွံ့ရိုက်ချိုးတတ်သူ အဘို့ ဖြစ်၏။

(၁၁၈၈) ၎င်းနှင့် စပ်လျဉ်း၍ ဆိုသည်မှာ ပရမတ်ဘုရားရှင်က သူ့အား ကြေနပ်နှစ်သက်ခြင်းနှင့် စပ်လျဉ်း၍- ဟု ဆိုလိုပေသည်။ ကာလမဲ့ ဟူသော စကားလုံးကို ၂-ခု တွင် ကြည့်ပါ။